


Ui hai cumci

အသီးမျိုးစုံ





Nunu, dūngdūng cai na ui,
ingca leing ui si.

သားသားမီးမီး ဘာသီးစား
ငှက်ပျောသီးတွေစား။



Nunu, dǔngdǔng cai na ui,
ang ca hpumui si.

သားသားမီးမီး ဘာသီးစား
သရက်သီးတွေစား။



Nunu, dūngdūng cai na ui,
ingca lingmaw ui.

သားသားမီးမီး ဘာသီးစား
လိမ္မော်သီးတွေစား။




Nunu, dūngdūng cai na ui,
ingca mentara ui.

သားသားမီးမီး ဘာသီးစား
နာနတ်သီးတွေစား။




Nunu, dūngdūng cai na ui,
ingca krep ui si.

သားသားမီးမီး ဘာသီးစား
စပျစ်သီးတွေစား။




Nunu, dūngdūng cai na ui,
ingca pantsi ui.

သားသားမီးမီး ဘာသီးစား
ပန်းသီးတွေစား။



Nunu, dūngdūng cai na ui,
ingca ng'kei ui.

သားသားမီးမီး ဘာသီးစား
ဖရဲသီးတွေစား။




Nunu, dūngdūng cai na ui,
ingca lat ui si.

သားသားမီးမီး ဘာသီးစား
ပိန္နဲသီးတွေစား။



Nunu, dūngdūng cai na ui,
ingca sungki ui.

သားသားမီးမီး ဘာသီးစား
ကျဲကောသီးတွေစား။



Nunu, düngdüng irau hnai
hüm ui hai cumci
cava maw.

သားသားမီးမီး ကျန်းမာဖို့
သစ်သီးအစုံစားကြစို့။



Jo



ခေါင်စို စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

